

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၁၁

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (ဂ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်း ပေးသွင်းရန် သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

မန်နေဂျာ

----- ဘဏ်

----- မြို့

အမှတ် ----- ၊ ----- လမ်း၊ ----- ရပ်ကွက်၊ ----- မြို့နယ်၊

----- မြို့ရှိ၊ ----- အဖွဲ့အစည်းသည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)

နှင့် စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ(က)တို့အရ ----- ခုနှစ်၊ ----- လ၊ ----- ရက်နေ့တွင် ကုန်ဆုံးသောလအတွက်

အခွန်လွှဲပြောင်းပေးသွင်းရန် ပျက်ကွက်နေပါသဖြင့် ယင်းအဖွဲ့အစည်း၏ ----- ခု၊ ဘဏ္ဍာရေးနှစ်အတွက်၊ စီမံကိန်းပါ

လျာထားချက်အရ တစ်လပျမ်းမျှ ကုန်စည်ရောင်းရငွေ/ ဝန်ဆောင်ခရငွေ (-----) အပေါ် ကျသင့်အခွန်

ကျပ် ----- (စာဖြင့်) ----- ကျပ်တိတိကို ယင်းအဖွဲ့အစည်း၏

ငွေစာရင်းမှ ပြည်တွင်းအခွန်များဦးစီးဌာန၏ ----- ရုံးအတွက် ဖွင့်ထားသော ငွေစာရင်းအမှတ်

----- သို့ လွှဲပြောင်းပေးသွင်းပါရန် အကြောင်းကြားပါသည်။



တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

----- အဖွဲ့အစည်းသို့ သိသာရန်ပေးပို့ပါသည်။

ရုံးလက်ခံ